

ປູ່ບ ທີ່ຕາຍ ມາສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

Judul : Purwa Digama Sasana
Ukuran : P.39,5cm L.3,5cm Jlh. 96 lb
Milik : Gct.Pt. Djelantik, Singaraja

Handwritten text on palm leaf strips, arranged in two rows. The text is written in a traditional script, likely Balinese or Sasak. The strips are numbered 27 and 28.

27

28

ປຶ້ມຂໍ້ຕາຍ ມາສານາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

Judul : Purwa Digama Sasana
Ukuran : P.39,5cm L.3,5cm Jlh. 96 lb
Milik : Gct.Pt. Bjelantik, Singaraja

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, with a small mark on the left side. The script is finely etched into the surface of the dried leaf.

1
A

ປູ່ບໍລິຫານ ມສສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

1
B

Handwritten text on a palm leaf, consisting of two columns of script in the Balinese or Sasak script.

2
A

Handwritten text on a palm leaf, consisting of two columns of script in the Balinese or Sasak script.

ປູ່ບ ທີ່ຕາຍ ມາສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

4
B

Handwritten text in Khmer script on a palm leaf manuscript strip, consisting of two columns of text.

5
A

Handwritten text in Khmer script on a palm leaf manuscript strip, consisting of two columns of text.

ປູ່ບໍດີຕຍ ມສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

8
B

Handwritten text on a palm leaf manuscript strip, likely containing religious or legal content in an ancient script.

9
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ပုံစံစာပေမဟာ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

၀ 9
B

ဗဟုသုတပြုရာနေရာမိမိတို့ကွဲပြားစွာရှိကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို
ဤစာပေပစ္စည်းများကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို
ပုဂ္ဂိုလ်တို့ကွဲပြားစွာရှိကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို
ဤစာပေပစ္စည်းများကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို

၀ 8
A

ပညာရေးစာပေပစ္စည်းများကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို
ဤစာပေပစ္စည်းများကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို
ပုဂ္ဂိုလ်တို့ကွဲပြားစွာရှိကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို
ဤစာပေပစ္စည်းများကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို ဝိသုဒ္ဓိတရားကို ပြောဆိုကြောင်းကို

ບູຮຸ້ນສຳນັກຂ່າວ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

11
B

Handwritten text on a palm leaf manuscript strip, likely containing a list or record of names and titles in traditional script.

12
A

Handwritten text on a palm leaf manuscript strip, continuing the list or record from the previous strip.

ບຸ້ວ ຂໍ້ກ່າຍ ມສສາ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

14
B

Handwritten text on a palm leaf manuscript strip, likely containing religious or legal content in an ancient script.

15
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ປູ່ບ ຂີ້ຕອຍ ມສສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

16
B

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

17
A

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

ប៊ុប ទំព័រ ៤ សសត្យ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

18
B

ឧបាសម្ពុទ្ធសាសនាសម្រាប់ ១០ ធម៌សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា

19
A

ឧបាសម្ពុទ្ធសាសនាសម្រាប់ ១០ ធម៌សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា
សម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនាសម្រាប់ការប្រកាសឧបាសម្ពុទ្ធសាសនា

ပုံစံစာပေ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

၈၂၁

၈၂၁
စာပေတို့သည် မြန်မာ့စာပေတို့၏ အကျိုးစီးပွားကို အထောက်အကူပြုရန် အတွက် စာပေတို့ကို ရေးသားခဲ့ကြောင်း ဖော်ပြပါရှိသည်။

၈၂၀
A

၈၂၀
စာပေတို့သည် မြန်မာ့စာပေတို့၏ အကျိုးစီးပွားကို အထောက်အကူပြုရန် အတွက် စာပေတို့ကို ရေးသားခဲ့ကြောင်း ဖော်ပြပါရှိသည်။

ປູ່ບຂໍ້ຕອນສມລາຍ
 (Purwa Digama Sasana)
 Pusat Dokumentasi
 Dinas Kebudayaan Provinsi

၂၀
 B

...
 ...
 ...
 ...

၂၁
 A

...
 ...
 ...

ປູບ ທິດຍ ມສລາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

22
B

Handwritten text in Khmer script on a palm leaf manuscript strip.

23
A

Handwritten text in Khmer script on a palm leaf manuscript strip.

ប៊ុប ទំព័រ មសសក្យ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

ឧ
23
B

ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០
ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០
ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០
ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០

ឧ
24
A

ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០
ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០
ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០
ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០ ឧបទ្វីប កត្តា ១០០០ ០

ປູບຂີ້ຕຍ ສມສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

24
B

Handwritten text on palm leaf 24, consisting of two lines of script in an Indic script.

25
A

Handwritten text on palm leaf 25, consisting of two lines of script in an Indic script.

ປູ່ບຂໍ້ຕອນສມສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

25
B

Handwritten text on a palm leaf manuscript strip, likely containing a portion of the Purwa Digama Sasana. The text is written in a traditional script and is arranged in two columns.

26
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip. The text is written in a traditional script and is arranged in two columns.

ປູ່ບ ຂີ້ຕຍ ມສຄຸ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

26
B

Handwritten text on a palm leaf manuscript strip, likely containing a list of names or titles in an ancient script.

27
A

Handwritten text on a palm leaf manuscript strip, continuing the list of names or titles in an ancient script.

ປູບ ທິດຍ ມສສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

27
B

Handwritten text on a palm leaf manuscript strip, likely containing religious or legal content in an ancient script.

28
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ປູນ ທິດຍ ມສຄຯ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

28
B

Handwritten text on a palm leaf manuscript strip, likely in an ancient Southeast Asian script. The text is arranged in two columns across the length of the leaf.

29
A

Handwritten text on a palm leaf manuscript strip, continuing the script from the previous leaf. The text is arranged in two columns across the length of the leaf.

ປູ່ບໍດີຕຍ ມສສາຖ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

30
B

Handwritten text in Khmer script on a palm leaf manuscript strip, divided into two sections by a hole.

31
A

Handwritten text in Khmer script on a palm leaf manuscript strip, divided into two sections by a hole.

ປູບ ທິດຍ ມສາຖາ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

32
B

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

33
A

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

ປູບ ທິດຍ ມສສາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

34
B

Handwritten text in a script on a palm leaf, likely a religious or legal document. The text is arranged in two columns on the leaf.

35
A

Handwritten text in a script on a palm leaf, likely a religious or legal document. The text is arranged in two columns on the leaf.

ប៊ុន ធីតម សសនា
 (Purwa Digama Sasana)
 Pusat Dokumentasi
 Dinas Kebudayaan Provinsi

១៥
 39
 B

ឃុំសង្កាត់ស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះ
 ឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះ
 ឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះ
 ឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះ

១០
 40
 A

ឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះ
 ឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះ
 ឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះ
 ឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះឃុំស្រែចម្រុះ

ປູບ ທິດຍ ມສລາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

໔໐
40
B

Handwritten text on palm leaf 40B, consisting of two columns of script.

໔໑
41
A

Handwritten text on palm leaf 41A, consisting of two columns of script.

ປູບ ທິດຍ ມສາຯ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

41
B

Handwritten text on palm leaf 41, consisting of two columns of script in an Indic script.

42
A

Handwritten text on palm leaf 42, consisting of two columns of script in an Indic script.

ປູ່ບ ທິດຍ ມສຄຸ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

08 44
B

Handwritten text on a palm leaf manuscript strip, likely containing religious or legal content in an ancient script.

09 45
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ປູ່ບ ທິດຍ ມສຄຸ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

45
B

Handwritten text on a palm leaf manuscript strip, likely in Khmer script. The text is arranged in two columns, with a hole visible on the left side for binding.

46
A

Handwritten text on a palm leaf manuscript strip, likely in Khmer script. The text is arranged in two columns, with a hole visible on the left side for binding.

ပုံစံစိစစ်မှု
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

၈၆
46
B

Handwritten Burmese script on a palm leaf, likely a historical record or document. The text is arranged in several lines across the length of the leaf.

၈၇
47
A

Handwritten Burmese script on a palm leaf, likely a historical record or document. The text is arranged in several lines across the length of the leaf.

ပုံစံစာပေ
 (Purwa Digama Sasana)
 Pusat Dokumentasi
 Dinas Kebudayaan Provinsi

၈၇
 47
 B

ပုဂံ
 မြို့သူမြို့သားတို့အား...
 ၁၁၁၁...
 ၁၁၁၁...
 ၁၁၁၁...

၈၈
 48
 A

မြို့သူမြို့သားတို့အား...
 ၁၁၁၁...
 ၁၁၁၁...
 ၁၁၁၁...

ប៊ុប ឯករាជ្យ សសនា
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

១០
50
B

Handwritten text on a palm leaf manuscript strip, likely containing religious or historical information in Khmer script.

១១
51
A

Handwritten text on a palm leaf manuscript strip, continuing the text from the previous strip.

ບຸລີທິດຍ ມສລາຍ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

51
B

Handwritten text on palm leaf 51B, consisting of two columns of script.

52
A

Handwritten text on palm leaf 52A, consisting of two columns of script.

ປູ່ບໍດິຕຍ ສາສນາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

52
B

Handwritten text on a palm leaf manuscript strip, likely containing religious or legal content in an ancient script.

53
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ປູ່ບໍດິຕຍ ສາສນາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

54
B

Handwritten text on a palm leaf manuscript strip, likely containing religious or historical information in a local script.

55
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ປູນຂີ້ຕຍ ສມລາຍ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

55
B

Handwritten text on palm leaf 55B, consisting of two columns of script.

56
A

Handwritten text on palm leaf 56A, consisting of two columns of script.

ປູບ ທິດຍ ມສລາ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

56
B

Handwritten text on a palm leaf manuscript strip, likely containing religious or legal content in an ancient script.

57
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ປູບ ຂໍ້ຕຽມ ມສລາຍ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

60
B

Handwritten text on a palm leaf manuscript strip, consisting of two columns of text in an ancient script.

61
A

Handwritten text on a palm leaf manuscript strip, consisting of two columns of text in an ancient script.

ປູ່ບ ຂໍ້ຕາຍ ມາສານາ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

໖
62
B

Handwritten text on palm leaf 62B, written in a traditional script, likely Khmer or related Southeast Asian script. The text is arranged in two columns across the length of the leaf.

໖
63
A

Handwritten text on palm leaf 63A, written in a traditional script, likely Khmer or related Southeast Asian script. The text is arranged in two columns across the length of the leaf.

ປູບ ທິດຍ ສສລາ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

63
B

Handwritten text on a palm leaf manuscript strip, likely containing religious or legal content in an ancient script.

64
A

Handwritten text on a palm leaf manuscript strip, likely containing religious or legal content in an ancient script.

ປູນ ທິດຍ ມສຄຯ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

64
B

Handwritten text on a palm leaf manuscript strip, likely containing religious or historical information in a Southeast Asian script.

65
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ບູຮານຄະດີ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

65
B

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

66
A

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

ປູ່ບຂົດຕຍ ມສລຸ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

66
B

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

67
A

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

ປູ່ບໍລິຫານ ສາສນາ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

67
B

Handwritten text on a palm leaf manuscript strip, likely containing religious or administrative content in an ancient script.

68
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ປູ່ບໍດີຕຍ ສມສາຯ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

68
B

Handwritten text on a palm leaf manuscript strip, likely containing religious or historical information in a local script.

69
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ບຸ້ວຂໍ້ຕົວສມລາຍ

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

70
B

Handwritten text on palm leaf 70B, consisting of two columns of script in an Indic script, likely Balinese or Javanese. The text is finely etched into the surface of the dried leaf.

71
A

Handwritten text on palm leaf 71A, consisting of two columns of script in an Indic script, likely Balinese or Javanese. The text is finely etched into the surface of the dried leaf.

ປູບ ທິດຍ ມສລາ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

73
B

Handwritten text on a palm leaf manuscript strip, likely in an ancient script such as Khmer or Mon. The text is arranged in two columns across the length of the strip.

74
A

Handwritten text on a palm leaf manuscript strip, continuing the script from the previous strip. The text is arranged in two columns across the length of the strip.

ປູບ ທິດຍ ມສລຯ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

75
B

Handwritten text in Purwa Digama Sasana script on a palm leaf, consisting of two columns of text.

76
A

Handwritten text in Purwa Digama Sasana script on a palm leaf, consisting of two columns of text.

ປູ່ບ ທິດຍ ມສລຸຸ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

ລຸຸ 79
B

Handwritten text on a palm leaf manuscript, likely containing religious or historical information. The text is written in a traditional script, possibly Khmer or Thai, and is arranged in two columns on the leaf.

ຸ 80
A

Handwritten text on a palm leaf manuscript, continuing the content from the previous leaf. The text is written in a traditional script, possibly Khmer or Thai, and is arranged in two columns on the leaf.

ປູນ ຂໍ້ຕົຍ ມສລາຍ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

82
B

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

83
A

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

ပုံစံစာပေ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

၁၅
85
B

Handwritten text on a palm leaf manuscript strip, likely containing religious or historical information in Burmese script.

၁၆
86
A

Handwritten text on a palm leaf manuscript strip, continuing the content from the previous strip.

ပုံစံစိတ်စေ့ မမလှ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

၁၆ 86
B

၁၆၈၇ ခုနှစ် မင်္ဂလာဒုံမြို့နယ်ရှိ ဘုရားတော်တို့၏ အကျိုးအမြတ်ကို ချုပ်ဆိုရာတွင် အကျဉ်းချုပ် ဖော်ပြပါရှိသည်။
၁၆၈၇ ခုနှစ် မင်္ဂလာဒုံမြို့နယ်ရှိ ဘုရားတော်တို့၏ အကျိုးအမြတ်ကို ချုပ်ဆိုရာတွင် အကျဉ်းချုပ် ဖော်ပြပါရှိသည်။
၁၆၈၇ ခုနှစ် မင်္ဂလာဒုံမြို့နယ်ရှိ ဘုရားတော်တို့၏ အကျိုးအမြတ်ကို ချုပ်ဆိုရာတွင် အကျဉ်းချုပ် ဖော်ပြပါရှိသည်။
၁၆၈၇ ခုနှစ် မင်္ဂလာဒုံမြို့နယ်ရှိ ဘုရားတော်တို့၏ အကျိုးအမြတ်ကို ချုပ်ဆိုရာတွင် အကျဉ်းချုပ် ဖော်ပြပါရှိသည်။

၁၆ 87
A

၁၆၈၇ ခုနှစ် မင်္ဂလာဒုံမြို့နယ်ရှိ ဘုရားတော်တို့၏ အကျိုးအမြတ်ကို ချုပ်ဆိုရာတွင် အကျဉ်းချုပ် ဖော်ပြပါရှိသည်။
၁၆၈၇ ခုနှစ် မင်္ဂလာဒုံမြို့နယ်ရှိ ဘုရားတော်တို့၏ အကျိုးအမြတ်ကို ချုပ်ဆိုရာတွင် အကျဉ်းချုပ် ဖော်ပြပါရှိသည်။
၁၆၈၇ ခုနှစ် မင်္ဂလာဒုံမြို့နယ်ရှိ ဘုရားတော်တို့၏ အကျိုးအမြတ်ကို ချုပ်ဆိုရာတွင် အကျဉ်းချုပ် ဖော်ပြပါရှိသည်။
၁၆၈၇ ခုနှစ် မင်္ဂလာဒုံမြို့နယ်ရှိ ဘုရားတော်တို့၏ အကျိုးအမြတ်ကို ချုပ်ဆိုရာတွင် အကျဉ်းချုပ် ဖော်ပြပါရှိသည်။

ປູ້ມ ຂໍ້ຕົວ ສມສາຍ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

92
B

Handwritten text on a palm leaf, likely a legal or administrative document. The text is written in a traditional script, possibly Khmer or Thai, and is arranged in several lines across the length of the leaf.

93
A

Handwritten text on a palm leaf, similar to the one above. It contains several lines of text in a traditional script, continuing the theme of legal or administrative records.

ປູນຂີ້ຕຍ ສມສາຍ
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

94
B

Handwritten text on a palm leaf manuscript strip, likely in an ancient Southeast Asian script. The text is arranged in two columns, with a hole visible on the left side for binding.

95
A

Handwritten text on a palm leaf manuscript strip, likely in an ancient Southeast Asian script. The text is arranged in two columns, with a hole visible on the left side for binding.

ឫស ទំព័រ ៧៧៧

(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

៧៩

95

B

ឆ្នាំ ១៩៧៧ ខែ ១១ ថ្ងៃ ១០ រោច ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ
នៃ ព្រះរាជាណាចក្រកម្ពុជា បាន ផ្តួចផ្តើម ក្នុង ឈ្មោះ របស់ ខ្ញុំ ជា មេត្តា
ស្នើសុំ ឲ្យ ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ មាន ព្រះហស្តលេខ
លេខ ១៧៧ ចុះ ក្រសួង យុត្តិធម៌ ដើម្បី អនុញ្ញាត ឲ្យ ខ្ញុំ បាន ចូល
ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ

ឆ្នាំ ១៩៧៧ ខែ ១១ ថ្ងៃ ១០ រោច ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ
នៃ ព្រះរាជាណាចក្រកម្ពុជា បាន ផ្តួចផ្តើម ក្នុង ឈ្មោះ របស់ ខ្ញុំ ជា មេត្តា
ស្នើសុំ ឲ្យ ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ មាន ព្រះហស្តលេខ
លេខ ១៧៧ ចុះ ក្រសួង យុត្តិធម៌ ដើម្បី អនុញ្ញាត ឲ្យ ខ្ញុំ បាន ចូល
ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ

៧៦

96


A

ឆ្នាំ ១៩៧៧ ខែ ១១ ថ្ងៃ ១០ រោច ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ
នៃ ព្រះរាជាណាចក្រកម្ពុជា បាន ផ្តួចផ្តើម ក្នុង ឈ្មោះ របស់ ខ្ញុំ ជា មេត្តា
ស្នើសុំ ឲ្យ ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ មាន ព្រះហស្តលេខ
លេខ ១៧៧ ចុះ ក្រសួង យុត្តិធម៌ ដើម្បី អនុញ្ញាត ឲ្យ ខ្ញុំ បាន ចូល
ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ


ឆ្នាំ ១៩៧៧ ខែ ១១ ថ្ងៃ ១០ រោច ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ
នៃ ព្រះរាជាណាចក្រកម្ពុជា បាន ផ្តួចផ្តើម ក្នុង ឈ្មោះ របស់ ខ្ញុំ ជា មេត្តា
ស្នើសុំ ឲ្យ ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ មាន ព្រះហស្តលេខ
លេខ ១៧៧ ចុះ ក្រសួង យុត្តិធម៌ ដើម្បី អនុញ្ញាត ឲ្យ ខ្ញុំ បាន ចូល
ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ ចេញ

ប៊ុន ទំព័រ ៧៧៧
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

៧៧
97
B



៧៨
98
A



ប៊ុន ធីតា សសនា
(Purwa Digama Sasana)
Pusat Dokumentasi
Dinas Kebudayaan Provinsi

